

၂၀၁၈/၂၀၁၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

သုံးလပတ်အထူးကုန်စည်ခွန်ကြေးညာလွှာ

(နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများအတွက်သာ)

(အခွန်ကြေးညာလွှာကို မှန်ကန်ပြည့်စုံစွာဖြည့်စွက်နိုင်ရန် ညွှန်ကြားချက်ကို ဖတ်ရှုပေးပါ။)

(၁၀ ဇန်နဝါရီ ၂၀၁၉၊ ၁၀ ဧပြီ ၂၀၁၉၊ ၁၀ ဇူလိုင် ၂၀၁၉ နှင့် ၁၀ အောက်တိုဘာ ၂၀၁၉၊ နေ့အတွင်းတင်သွင်းရမည့် သုံးလပတ် အထူးကုန်စည်ခွန် ကြေးညာလွှာများအတွက်)

ပေးပို့သည့် သုံးလပတ်အခွန်ကာလ	(ရက်/လ/၂၀--)		
အခွန်ထမ်း၏ ကိုယ်ရေးအချက်အလက်	က။ အခွန်ထမ်းအမျိုးအစား : <input type="checkbox"/> နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း		
	ခ။ နေထိုင်မှု : <input type="checkbox"/> မြန်မာနိုင်ငံသား		
	ဂ။ နိုင်ငံအမည် (အခွန်နှုတ်ထပ်မကျသင့်စေရေးစာချုပ်ဝင် နိုင်ငံဖြစ်ပါက)) ▶ _____		
	ဃ။ သက်ဆိုင်ရာအကွက်တွင်အမှတ်ဖြစ်ပါ:	<input type="checkbox"/> ပြည်တွင်းအခွန်များ ဦးစီးဌာနထံသို့ တင်သွင်းသည့်ကုန်ဦးကြေးညာလွှာ <input type="checkbox"/> အောက်ဖော်ပြပါ ၃ လပတ်ကာလအတွက် ကြေးညာလွှာကို ပြင်ဆင်သည့် ကြေးညာလွှာ <input type="checkbox"/> ၃၁ ဒီဇင်ဘာလ ၂၀၁၈ <input type="checkbox"/> ၃၁ မတ်လ ၂၀၁၉ <input type="checkbox"/> ၃၀ ဇွန်လ ၂၀၁၉ <input type="checkbox"/> ၃၀ စက်တင်ဘာလ ၂၀၁၉ <input type="checkbox"/> ပြည်တွင်းအခွန်များဦးစီးဌာနထံသို့ တင်သွင်းသည့်အပြီးသတ်ကြေးညာလွှာ <input type="checkbox"/> လိပ်စာပြောင်းခြင်း	
အမည်		အခွန်ထမ်းမှတ်ပုံတင်အမှတ်	
စာပို့လိပ်စာ (စာပို့သင်္ကေတဖော်ပြပါ)			
နေရပ်လိပ်စာ			
ဆက်သွယ်ရန်ဖုန်းနံပါတ်		အီးမေးလ်လိပ်စာ	
အကောက်ခွန် IE Code		Industry Code လုပ်ငန်းအမျိုးအစားကုဒ်နံပါတ်	

မှတ်ချက်။ ထုတ်လုပ်သည့် အထူးကုန်စည် သို့မဟုတ် ရောင်းချသည့်ကုန်စည်များ၏အမျိုးအမည်များကို သီးခြားပူးတွဲစာဖြင့် ဖော်ပြပါ။ ကုန်စည်ရောင်းရငွေနှင့် ရငွေများသည် ကျပ်ငွေဖြင့် ရသည့်ဖြစ်စေ၊ နိုင်ငံခြားငွေဖြင့် ရသည့်ဖြစ်စေ၊ ငွေအမျိုးအစားအားလုံးကို ကျပ်ငွေဖြင့် ပြပါ။ နိုင်ငံခြားငွေမှ မြန်မာကျပ်ငွေသို့ လဲလှယ်ရာတွင် ငွေလဲလှယ်နှုန်းကို ပူးတွဲ ဖော်ပြပါ။

အပိုင်းက	(က) စီးကရက်အမျိုးမျိုး	(ခ) စီးကရက်အမျိုးမျိုး	(ဂ) စီးကရက်အမျိုးမျိုး	(ဃ) စီးကရက်အမျိုးမျိုး
ကုန်စည်ထုတ်လုပ်ခြင်း/ ရောင်းချခြင်းအပေါ် ထမ်းဆောင်ရမည့်အသားတင် အထူးကုန်စည်ခွန်	အရေအတွက် (သို့မဟုတ်) အရောင်းပမာဏ	ဈေးကွက်ပေါက်ဈေး တန်ဖိုးအဆင့်	အခွန်နှုန်း	ကျသင့်ခွန် ဒေါင်လိုက်အကွက် (က) x ဒေါင်လိုက်အကွက် (ဂ)
၁	(က) စီးကရက်အမျိုးမျိုး	အလိပ် ၂၀ အထိပါတစ်ဘူးရောင်းဈေးကျပ် ၆၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လိပ်လျှင် ၆ ကျပ်	
၂	(ခ) စီးကရက်အမျိုးမျိုး	အလိပ် ၂၀ အထိပါ တစ်ဘူး ရောင်းဈေး ၆၀၀ ကျပ် မှ ကျပ် ၈၀၀အထိ အဆင့်ဖြစ်လျှင်	တစ်လိပ်လျှင် ၁၄ ကျပ်	
၃	(ဂ) စီးကရက်အမျိုးမျိုး	အလိပ် ၂၀အထိ ပါတစ်ဘူးရောင်းဈေး ၈၀၀ ကျပ် မှ ကျပ် ၁၀၀၀အထိ အဆင့်ဖြစ်လျှင်	တစ်လိပ်လျှင် ၁၉ ကျပ်	
၄	(ဃ) စီးကရက်အမျိုးမျိုး	အလိပ် ၂၀အထိပါတစ်ဘူးရောင်းဈေး ၁၀၀၀ ကျပ် နှင့် အထက်အဆင့်ဖြစ်လျှင်	တစ်လိပ်လျှင် ၂၁ ကျပ်	
၅	ဆေးရွက်ကြီး		၆၀%	
၆	ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး။		၆၀%	
၇	ဆေးပျော်လိပ်		တစ်လိပ်လျှင်၅၀ ပြား	
၈	ဆေးပြင်းလိပ်		၈၀%	

၄၁	(ဃ) ဝိုင်အမျိုးမျိုး		တစ်လီတာတန်ဖိုး ၁၉၅၀၀ ကျပ် မှ ကျပ် ၂၂၅၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၄၅၅၀ ကျပ်	
၄၂	(ဏ) ဝိုင်အမျိုးမျိုး		တစ်လီတာတန်ဖိုး ၂၂၅၀၀ ကျပ် မှ ကျပ် ၂၆၀၀၀ အထိအဆင့်ဖြစ်လျှင်	တစ်လီတာ ၅၅၅၅ ကျပ်	
၄၃	(တ) ဝိုင်အမျိုးမျိုး		တစ်လီတာတန်ဖိုး ၂၆၀၀၀ ကျပ် နှင့် အထက် အဆင့် ဖြစ်လျှင်	တစ်လီတာတန်ဖိုး၏ ၅၀%	
၄၄	သစ်လုံး၊ သစ်ခွဲသားများ။			၅%	
၄၅	ကျောက်စိမ်းအရိုင်းထည်များ။			၁၅%	
၄၆	စိန်နှင့်မြေမှအပ ပတ္တမြား၊ နီလာနှင့်အခြား အဖိုးတန်ကျောက်မျက်ရတနာအရိုင်း ထည်များ။			၁၀%	
၄၇	စိန်နှင့်မြေမှအပကျောက်စိမ်း၊ ပတ္တမြား၊ နီလာ နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များ၊ စိန်နှင့်မြေမှအပလက်ဝတ် ရတနာတွင်စွဲကပ်ထားသည့်ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့်အခြားအဖိုးတန်ကျောက်မျက် ရတနာ အချောထည်များ။			၅%	
၄၈	(က) Double Cab 4 Door Pickup မှအပ ၁၅၀၀ CC မှ ၂၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။			၁၀%	
၄၉	(ခ) Double Cab 4 Door Pickup မှအပ ၂၀၀၀ CC မှ ၄၀၀၀ CC အထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။			၃၀%	
၅၀	(ဂ) Double Cab 4 Door Pickup မှအပ ၄၀၀၀ CC နှင့် အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။			၅၀%	
၅၁	ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ။			၅%	
၅၂	သဘာဝဓာတ်ငွေ့။			၈%	
၅၃	အထက်ဖော်ပြပါ ကုန်စည်များမှကုန်စည် ထုတ်လုပ်ရောင်းချခြင်းအပေါ် ထမ်းဆောင်ရမည့် အသားတင်အထူးကုန်စည်ခွန် (ဒေါင်လိုက်ကွက် (ဃ) ရှိအလျားကွက် ၁ မှ ၅၂ အထိကို ပေါင်းပါ။)				

အပိုင်းခ	(က) အရေအတွက် (သို့မဟုတ်) အရောင်းပမာဏ	(ခ) ဈေးကွက်ပေါက်ဈေး တန်ဖိုးအဆင့်	(ဂ) အခွန်နှုန်း	(ဃ) ကျသင့်ခွန် စာတိုင် (က) x စာတိုင် (ဂ)
၁	သဘာဝဓာတ်ငွေ့ (ပြည်ပပို့ကုန်) ။		၈ %	
၂	သစ်လုံး၊ သစ်ခွဲသားများ (ပြည်ပပို့ကုန်) ။		၁၀ %	
၃	ကျောက်စိမ်းအရိုင်းထည်များ (ပြည်ပပို့ကုန်) ။		၁၅ %	
၄	စိန်နှင့်မြေမှအပ ပတ္တမြား၊ နီလာနှင့်အခြား အဖိုးတန်ကျောက်မျက်ရတနာ အရိုင်းထည်များ (ပြည်ပပို့ကုန်)။		၁၀ %	
၅	စိန်နှင့်မြေမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များ၊ စိန်နှင့်မြေမှအပ လက်ဝတ် ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့်အခြား အဖိုးတန်ကျောက် မျက်ရတနာအချောထည်များ (ပြည်ပပို့ကုန်)။		၅ %	

၆	အခြားပြည်ပပို့အထူးကုန်စည်များ (ပူးတွဲဇယားတွင် ပြည်ပပို့ အထူးကုန်စည်များကို ဖော်ပြထားသည်။)		
၇	ပြည်ပသို့ တင်ပို့ရောင်းချသည့် အသားတင်အထူးကုန်စည်ခွန် (ခေါင်လိုက်အကွက် (ဃ)ရှိအလျားကွက် (ဝ) မှ (၆) အထိကိုပေါင်းပါ။)		

အပိုင်း(ဂ)	
အသားတင်ကျသင့်အထူးကုန်စည်ခွန် သို့မဟုတ် ပိုလျှံပေးဆောင်မှုများ	
၁။ ပေးဆောင်မှုများမပြုမီအထူးကုန်စည်ခွန်အပိုင်းကအလျားကွက် ၅၃ နှင့်အပိုင်း ခ အလျားကွက် ၇ ကို ပေါင်းပါ။	
၂။ သုံးလပတ်အတွင်းပေးဆောင်ခဲ့သည့်စုစုပေါင်းအခွန်ငွေ	
၃။ ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် အခြားအထူးကုန်စည်ခွန်ထုတ်လုပ်သူများထံမှဝယ်ယူခြင်း ပြုလုပ်သည့်သုံးလပတ်အတွက် ခွန်ခမ်းမည့် အထူးကုန်စည်ခွန် ၊ အထစ-၂၁ သို့မဟုတ် အထစ-၂၀ကို တင်ပြရမည်။(ညွှန်ကြားချက်ကိုကြည့်ပါ)	
၄။ ယခုသုံးလပတ်သို့သယ်ယူလာသောယခင်သုံးလပတ်တွင်ပိုမိုပေးဆောင်ထားခဲ့သောအခွန်ပမာဏ	
၅။ ပေးဆောင်ရန်ကျန်ပမာဏ။ အလျားကွက် ၂၊အလျားကွက်၃နှင့်အလျားကွက်၄တို့ကိုပေါင်း၍ရသည့်ရလဒ်ကိုအလျားကွက်၁မှနှုတ်ပါ။ <input type="checkbox"/> (သို့မဟုတ်) <input type="checkbox"/> အောက်နည်းပါက “ဝ” ဟုဖြည့်ပါ။	
၆။ ပိုမိုပေးဆောင်ထားသောပမာဏ။အလျားကွက် ၂၊ အလျားကွက် ၃ နှင့် အလျားကွက် ၄ တို့ကို ပေါင်း၍ ရသည့်ရလဒ်မှ အလျားကွက် ၁ ကို နှုတ်ပါ။ <input type="checkbox"/> (သို့မဟုတ်) <input type="checkbox"/> အောက် လျော့နည်းပါက “ဝ” ဟုဖြည့်ပါ။ အကယ်၍ ပိုငွေကို ပြန်အမ်းပေးစေလိုပါက ဤအကွက်တွင် အမှတ်ခြစ်ပါ။ <input type="checkbox"/> အကယ်၍ အမှတ်မခြစ်ထားပါက ပိုငွေကို နောင်လာမည့်အခွန်ကာလ(နောက်သုံးလပတ်)တွင် အသုံးပြုရန် ဆက်လက် သယ်ဆောင်သွားမည်။	

ဆောင်ရွက်ယူ၍ ကြေညာလွှာဖြည့်သွင်းသူ၏ ကတိဝန်ခံချက် (ဆောင်ရွက်ယူ၍ ကြေညာလွှာဖြည့်သွင်းသူမရှိပါကဤအဆင့်ကိုဖြည့်သွင်းရန်မလိုပါ။)			
အထက်ဖော်ပြပါ အချက်အလက်များသည် ကျွန်ုပ် သိရှိယုံကြည်သမျှ မှန်ကန်ပြည့်စုံပါကြောင်း ကျွန်ုပ်သိရှိရသော အချက်အလက်အားလုံးအရ ဝန်ခံလက်မှတ်ရေးထိုးပါသည်။ (မှတ်ချက်။ စာရွက်စာတမ်း လိမ်ညာတင်သွင်းခြင်းသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်သည်။)			
ဆောင်ရွက်ယူ၍ ကြေညာလွှာ ဖြည့်သွင်းသူလက်မှတ်		ရက်စွဲ (ရက်၊ လ၊ နှစ်)	
ဆောင်ရွက်ယူ၍ ကြေညာလွှာ ဖြည့်သွင်းသူအမည်		အခွန်ထမ်းမှတ်ပုံတင်အမှတ်	
လုပ်ငန်းအမည်		လုပ်ငန်းလိပ်စာ	
လုပ်ငန်း၏ အခွန်ထမ်း မှတ်ပုံတင်အမှတ်			
ဆက်သွယ်ရန်ဖုန်းနံပါတ်		အီးမေးလ်လိပ်စာ	

အခွန်ထမ်း(သို့) ကိုယ်စားလှယ်၏ ကတိဝန်ခံချက်			
အထက်ဖော်ပြပါ အချက်အလက်များသည် ကျွန်ုပ် သိရှိယုံကြည်သမျှ မှန်ကန်ပြည့်စုံပါကြောင်း ဝန်ခံလက်မှတ်ရေးထိုးပါသည်။ (မှတ်ချက်။ စာရွက်စာတမ်းလိမ်ညာတင်သွင်းခြင်းသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်သည်။)			
လက်မှတ်		ရက်စွဲ (ရက်၊လ၊ နှစ်)	
ပုဂ္ဂိုလ်စုကိုယ်စား၊အစိုးရအဖွဲ့အစည်းကိုယ်စားသို့မဟုတ်တရားဝင်တာဝန်ယူ မဖြေရှင်းနိုင်သောသူကိုယ်စားလက်မှတ်ရေးထိုးသူဖြစ်ပါက အမည် အပြည့်အစုံ ကိုဖော်ပြပါ။		ရာထူး	

အထွေထွေညွှန်ကြားချက်များ

မည်သူသည် အထူးကုန်စည်ခွန်ကြေးညာလွှာ တင်သွင်းရမည်နည်း။

မည်သူမဆိုခြင်းချက်များမှအပအောက်ဖော်ပြပါဆောင်ရွက်မှုများအတွက်ကြေးညာလွှာတင်သွင်းရမည်-

- အခွန်ကျသင့်သော အထူးကုန်စည်ကိုပြည်တွင်း၌ထုတ်လုပ်သူ၊
- အခွန်ကျသင့်သော အထူးကုန်စည်ကိုပြည်ပသို့ထုတ်လုပ်တင်ပို့သူ၊
- အခွန်ကျသင့်သော အထူးကုန်စည်ကိုပြည်တွင်းသို့တင်သွင်းပြီးထုတ်လုပ်သူ။

ခြင်းချက်များ

အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ်အထူးကုန်စည်ခွန်မကျသင့်စေရ။

- ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဖြင့် ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန်သတ်မှတ်ထားသော အထူးကုန်စည်များမှတစ်ပါး ပြည်ပသို့တင်ပို့သော အထူးကုန်စည်များ၊
- ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန်သတ်မှတ်ထားသော အထူးကုန်စည်များမှတစ်ပါး ခရီးသွားသူများအား အခွန်လွတ်အရောင်းဆိုင်မှရောင်းချသည့် အထူးကုန်စည်များ၊
- ပြည်ပသို့တင်ပို့မှုအပေါ် အခွန်ကျသင့်စေရန်သတ်မှတ်ထားသော အထူးကုန်စည်များမှတစ်ပါး ပြည်ပသို့ ပျံသန်းပြေးဆွဲနေစဉ် လေယာဉ် သို့မဟုတ် သင်္ဘောပေါ်တွင်ရောင်းချသည့် အထူးကုန်စည်များ၊
- ယာယီအသုံးပြုရန်ရည်ရွယ်ချက်ဖြင့် ပြည်တွင်းသို့တင်သွင်းလာပြီး မူလတင်သွင်းသည့်နိုင်ငံသို့ မူရင်းပမာဏအခြေအနေအတိုင်း အကောက်ခွန်သတ်မှတ်ချက်များနှင့်အညီ ပြန်လည်တင်ပို့မည့် အထူးကုန်စည်များ၊
- ပြည်တွင်းပြည်ပအလှူရှင်များမှ ပြည်တွင်း၌လှူဒါန်းရန် လှူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက် တင်သွင်းသော သို့မဟုတ် ပြည်တွင်း၌ထုတ်လုပ်သော အထူးကုန်စည်များ၊
- အပြည်ပြည်ဆိုင်ရာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ သို့မဟုတ် သံတမန်ဆိုင်ရာကွန်ဗင်ရှင်းများအရ ကင်းလွတ်ခွင့်ရရှိသူတို့အတွက် တင်သွင်းလာသည့် အထူးကုန်စည်များ၊
- ပြည်ပသို့ထွက်ခွာမည့် လေယာဉ်များတွင် အသုံးပြုမည့်လောင်စာဆီများ။

အထူးကုန်စည်ခွန်ဥပဒေအရ အခွန်ကျသင့်သည့်အထူးကုန်စည်များအနက် သမဝါယမကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍများက ပြည်တွင်း၌ ထုတ်လုပ်ရောင်းချသည့် ဆေးရွက်ကြီး၊ ဆေးပေါ့လိပ်နှင့် ဆေးပြင်းလိပ် ထုတ်လုပ်ရောင်းချခြင်းအတွက် **နှစ်တစ်နှစ်အတွင်း ထုတ်လုပ် ရောင်းရငွေစုစုပေါင်း ကျပ်သိန်း ၂၀၀ တိတိထက် မပိုလျှင်** အထူးကုန်စည်ခွန်မကျသင့်ပါ။

မည်သူမဆို အထူးကုန်စည်ကို ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းဖြစ်ပါက ကျသင့်သည့်အခွန်ကို အောက်ပါအတိုင်း ပေးဆောင်ရမည်-

- အထူးကုန်စည်ကို ပြည်တွင်းသို့တင်သွင်းခြင်းဖြစ်ပါက ကုန်စည်ကိုရွေးယူခြင်းမပြုမီ ပေးဆောင်ရမည်၊
- ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက-
 - အထူးကုန်စည်ကို ရောင်းချသည့်လ၏လကုန်ဆုံးပြီး ၁၀ရက်အတွင်း ပေးဆောင်ရမည်၊
 - ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနကအမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်သည့် အထူးကုန်စည်များ ဖြစ်ပါက အထူးကုန်စည်ကို ထုတ်လုပ်သည့်လ၏လကုန်ဆုံးပြီး ၁၀ ရက် အတွင်း ပေးဆောင်ရမည်၊
- ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက အထူးကုန်စည်ကိုတင်ပို့သည့်လ၏ လကုန်ဆုံးပြီး ၁၀ရက် အတွင်း ပေးဆောင်ရမည်၊
- ဤဥပဒေအရ အခွန်မပေးဆောင်ရသေးသောအထူးကုန်စည်များကို ကုန်စည်ပိုင်ရှင်ထံတွင်စစ်ဆေးတွေ့ရှိရခြင်းဖြစ်ပါက စစ်ဆေးတွေ့ရှိသည့်နေ့မှ ခုနစ်ရက်အတွင်း ကုန်စည်ပိုင်ရှင်ကပေးဆောင်ရမည်။

ကျသင့်သောအခွန်ကို -

- ပြည်တွင်းသို့တင်သွင်းခြင်းဖြစ်ပါက အထူးကုန်စည်ကိုတင်သွင်းသူက ပေးဆောင်ရမည်။ ပေးဆောင်ရမည့်အခွန်ကို အကောက်ခွန်ကောက်ခံသည့် နည်းလမ်းများအတိုင်း အကောက်ခွန်ဦးစီးဌာနက အကောက်ခွန်နှင့်အတူ တစ်ပါတည်း ကောက်ခံမည်ဖြစ်သည်။
- ပြည်တွင်း၌ထုတ်လုပ်ခြင်းဖြစ်ပါက ယင်းအထူးကုန်စည်ကို ထုတ်လုပ်သူက ပေးဆောင်ရမည်၊
- ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက ယင်းအထူးကုန်စည်ကိုတင်ပို့သူက ပေးဆောင်ရမည်၊
- အခွန်မပေးဆောင်ရသေးသောအထူးကုန်စည်ကို လက်ဝယ်ထားရှိခြင်းဖြစ်ပါက လက်ဝယ်ထားရှိသူက ပေးဆောင်ရမည်။

အခွန်ကျသင့်သောအထူးကုန်စည်များအတွက် အောက်ဖော်ပြပါနေ့ရှိ ကုန်စည်တန်ဖိုး၊ ပမာဏ၊ အလေးချိန် သို့မဟုတ် အခြားတိုင်းတာမှု တစ်ခုခုအပေါ် အခြေပြုသတ်မှတ်ထားသည့် အခွန်နှုန်းဖြင့် တွက်ချက်ရမည်-

- ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက ထိုအထူးကုန်စည်ကို အကောက်ခွန်ဆိုင်ရာ ရှင်းလင်းဆောင်ရွက်သည့်နေ့၊
- ပြည်တွင်း၌ထုတ်လုပ်ခြင်းဖြစ်ပါက
 - အထူးကုန်စည်ရောင်းချသည့်နေ့၊
 - ထုတ်လုပ်မှုအပေါ် အခွန်ကျသင့်စေရန် ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်သည့် အထူးကုန်စည်များ ဖြစ်ပါက အထူးကုန်စည်ကို ထုတ်လုပ်သည့်နေ့၊
- ဤဥပဒေအရအခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များကို ပိုင်ဆိုင်ထားသောကိစ္စရပ်တွင် စစ်ဆေးတွေ့ရှိသည့်နေ့။

မည်သည့်အချိန်တွင်အထူးကုန်စည်ခွန်ကြေးညာလွှာတင်သွင်းရမည်နည်း။

အထူးကုန်စည်ခွန်ကြေးညာလွှာကို အခွန်ကျသင့်သောအထူးကုန်စည်ကိုပြည်တွင်း၌ထုတ်လုပ်သူ သို့မဟုတ် တင်ပို့သူသည် အထူးကုန်စည်ကိုထုတ်လုပ်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းအတွက် သုံးလပတ်ကြေးညာလွှာကို သက်ဆိုင်ရာသုံးလပတ်ကုန်ဆုံးပြီး ၁၀ ရက်အတွင်း တင်သွင်းရမည်။ အကယ်၍ ၁၀ ရက် မြောက်နေ့သည် အလုပ်ပိတ်ရက် သို့မဟုတ် အားလပ်ရက်ဖြစ်ပါက ယင်းအားလပ်ရက်ပြီးနောက် ရုံးဖွင့်သည့်ရက်နေ့ရောက်ရောက်ချင်း တင်သွင်းရမည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်အတွက် သတ်မှတ်ထားသည့် နောက်ဆုံး ရက်စွဲများမှာ-

- ၁၀ ဇန်နဝါရီလ ၂၀၁၉
- ၁၀ ဧပြီလ ၂၀၁၉
- ၁၀ ဇူလိုင်လ ၂၀၁၉
- ၁၀ အောက်တိုဘာလ ၂၀၁၉

ပြစ်ဒဏ်များ

- သက်ဆိုင်ရာနှစ်အတွင်း မှတ်ပုံတင်ရန်ပျက်ကွက်ခြင်းအတွက် ကျပ်သိန်း ၅၀၊
- ဈေးကွက်ပေါက်ဈေး သတ်မှတ်ပေးနိုင်ရေးအတွက် အထူးကုန်စည်ခွန်ဥပဒေအရတောင်းခံသည့် သတင်းအချက်အလက်များ သတ်မှတ်ထားသော သို့မဟုတ် ထပ်မံတိုးမြှင့်ပေးထားသော အချိန်အတွင်း တင်သွင်းရန်ပျက်ကွက်ခြင်းအတွက် ကျပ်သိန်း ၅၀၊
- အခွန်မပေးဆောင်ရသေးသောအထူးကုန်စည်ကိုရရှိပိုင်ဆိုင်ထားခြင်းအတွက်လက်ဝယ်ထားရှိသူက ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း ပေးဆောင်ရမည့်အပြင် ယင်းကုန်စည်များကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းယူခြင်း၊
- ဤဥပဒေအရ ပေးဆောင်ရမည့်အခွန်ကို သတ်မှတ်ကာလအတွင်း ပေးဆောင်ရန်ပျက်ကွက်ခြင်းအတွက် စည်းကြပ်မှုအရ ထပ်မံပေးဆောင်ရမည့်အခွန်၏ ၁၀ ရာခိုင်နှုန်း၊
- သုံးလပတ်ကြေးညာလွှာကို အချိန်မီတင်သွင်းရန်ပျက်ကွက်ခြင်းအတွက် သက်ဆိုင်ရာစည်းကြပ်မှုအရထပ်မံ ပေးဆောင်ရမည့် အခွန်၏ ၁၀ ရာခိုင်နှုန်း၊
- အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်နှင့်စပ်လျဉ်း၍ သတ်မှတ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိရပါက အထူးကုန်စည်ထုတ်လုပ်သူက ယင်းသို့ ပျက်ကွက်ခြင်းအတွက် တွေ့ရှိသည့် အထူးကုန်စည်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း။

မည်သူမဆိုအခွန်လွတ်ကင်းစေရန်တိမ်းရှောင်ကြောင်း သို့မဟုတ် အခွန်လျော့နည်းစေရန် အထူးကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက်များကို ထိမ်ချန်ကြောင်းတွေ့ရှိလျှင် ထိုသူအား သတ်မှတ်သည့်အချိန်အတွင်းတွင် အပြည့်အစုံထုတ်ဖော်ခွင့်ပေးမည် ဖြစ်သည်။ ထုတ်ဖော်ခွင့်ရရှိသူသည် ခွင့်ပြုထားသောကာလအတွင်း အပြည့်အစုံထုတ်ဖော်ခဲ့လျှင် ပေးဆောင်ရမည့် အခွန်အပြင် တိမ်းရှောင်သည့်အခွန်၏ သို့မဟုတ် ထိမ်ချန်ခြင်းကြောင့် ပိုမိုကျသင့်သည့်အခွန်၏တစ်ဆနှင့်ညီမျှသောဒဏ်ငွေကိုပါ ပေးဆောင်ရမည်။ခွင့်ပြုထားသည့်ကာလအတွင်း ထုတ်ဖော်ရန်ပျက်ကွက်လျှင် သို့မဟုတ် တိမ်းရှောင်ထိမ်ချန်ခဲ့သည့် အထူးကုန်စည်တင်သွင်းမှု၊ ထုတ်လုပ်မှု၊ တင်ပို့မှုပမာဏနှင့် သက်ဆိုင်သည့်အချက်အလက်များကို လျော့နည်းထုတ်ဖော်ပါက အခွန်နှင့် ဒဏ်ငွေနှစ်ရပ်လုံးကို ပေးဆောင်ရမည့်အပြင် တရားစွဲဆိုခြင်းလည်းခံရမည်။

ထုတ်ဖော်ခွင့်ရရှိသူသည် တရားစွဲဆိုခံရပြီး ခွင့်ပြုထားသည့်ကာလအတွင်း ထုတ်ဖော်ရန်ပျက်ကွက်ကြောင်း သို့မဟုတ် တိမ်းရှောင် ထိမ်ချန်ခဲ့သည့်အထူးကုန်စည်ပမာဏနှင့် သက်ဆိုင်သည့်အချက်အလက်များကို လျော့နည်းထုတ်ဖော်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူသည်သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၀ သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။

မည်သူမဆို လိမ်လည်လှည့်ဖြားလိုသောရည်ရွယ်ချက်ဖြင့် အထူးကုန်စည်တင်သွင်းမှု၊ ထုတ်လုပ်မှု၊ တင်ပို့မှုပမာဏနှင့်သက်ဆိုင်သည့် မမှန်သောကြေညာချက်တစ်ခုခုကိုတင်သွင်းပေးပို့ကြောင်း၊ မမှန်သော သို့မဟုတ် မမှန်ဟုမိမိသိရှိယုံကြည်သောအထောက်အထားများကို တင်ပြကြောင်းတွေ့ရှိလျှင် ကျသင့်အခွန်၏သုံးဆနှင့်ညီမျှသောဒဏ်ငွေကို ပေးဆောင်ရမည့်အပြင် တရားစွဲဆိုခြင်းလည်းခံရမည်။ တရားစွဲဆိုခံရပြီးပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၃၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။

တရားစွဲဆိုခံရပြီး သတင်းအချက်အလက်တင်ပြရန် လုံလောက်သောအကြောင်းမရှိဘဲ ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူသည် အနည်းဆုံး ထောင်ဒဏ်တစ်နှစ်မှ အများဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခြင်းခံရမည်ဖြစ်သည်။

မည်သူမဆို အောက်ပါပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ခုနစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ခြင်းခံရမည်ဖြစ်သည် -

- အထူးကုန်စည်ခွန်ဥပဒေအရ အပံ့အကူပေးသည့်လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို မရိုးမမြောင့်သောသဘောဖြင့်ဖြစ်စေ၊ လိမ်လည် လှည့်ဖြားလိုသောသဘောဖြင့်ဖြစ်စေ အလွဲသုံးစား ပြုလုပ်ခြင်း၊
- လုံလောက်သောအကြောင်းမရှိဘဲအထူးကုန်စည်ခွန်ဥပဒေတွင်ပြဋ္ဌာန်းထားသည့်အတိုင်းလိုက်နာဆောင်ရွက်ရန်ပျက်ကွက်ခြင်း၊ ဥပဒေနှင့်အညီဆောင်ရွက်သည့်ကိစ္စကို ဆောင်ရွက်ခြင်း မပြုနိုင်ရန် ဟန့်တားခြင်း။

အသေးစိတ်ညွှန်ကြားချက်များ

ရောင်းချခြင်းဆိုသည်မှာ အထူးကုန်စည်ကို လက်ငင်းစနစ်ဖြင့်ဖြစ်စေ၊ အကြွေးစနစ်ဖြင့်ဖြစ်စေ၊ ဆိုင်းငံ့စနစ်ဖြင့်ဖြစ်စေ၊ ကုန်စည် လဲလှယ်ခြင်းစနစ်ဖြင့်ဖြစ်စေ၊ ကြိုတင်အရောင်းစနစ်ဖြင့်ဖြစ်စေရောင်းချခြင်းကိုဆိုသည်။ အထူးကုန်စည်ရောင်းဈေးတန်ဖိုး တွက်ချက်ရာတွင် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်-

(က) **ပြည်တွင်း၌ထုတ်လုပ်သည့်အထူးကုန်စည်** သို့မဟုတ် ကုန်စည်ပိုင်ရှင်ထံတွင်စိစစ်တွေ့ရှိသည့် ဤဥပဒေအရ အခွန် မပေးဆောင်ရသေးသော အထူးကုန်စည်ဖြစ်ပါက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွက် ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီအဖွဲ့က သတ်မှတ်အတည်ပြုထားသည့် ဈေးကွက်ပေါက်ဈေးကို အခြေခံရမည်။ **ဈေးကွက်ပေါက်ဈေး** ဆိုသည်မှာ ရောင်းသူဝယ်သူတို့အကြား ဈေးနှုန်းထိန်းချုပ်ထားခြင်းမရှိဘဲ ရောင်းလိုအားနှင့် ဝယ်လိုအားတို့ကအဆုံးအဖြတ်ပြုသည့် လက်လီရောင်းဈေး သို့မဟုတ် လက်လီရောင်းဈေး သတ်မှတ် နိုင်ခြင်းမရှိသည့် ကိစ္စရပ်များအတွက် သတ်မှတ်ချက်နှင့်အညီ တွက်ချက်ရရှိသည့် ခန့်မှန်းရောင်းဈေးကိုဆိုသည်။

(ခ) **ပြည်တွင်းသို့တင်သွင်းသည့်အထူးကုန်စည်** ဖြစ်ပါကကုန်းပေါ်ရောက်တန်ဖိုးအပေါ်အခြေခံရမည်။ **ကုန်းပေါ်ရောက်တန်ဖိုး**ဆိုသည်မှာ ပြည်တွင်းသို့တင်သွင်းသော အထူးကုန်စည်အတွက် အကောက်ခွန်ဥပဒေအရ သတ်မှတ်သည့်တန်ဖိုး၊ ယင်းကုန်စည်အပေါ် စည်းကြပ်သည့် အကောက်ခွန်နှင့်ကုန်ချစရိတ်တို့ပေါင်းစပ်ပါဝင်သော ငွေကို ဆိုသည်။

အခွန်ထမ်း၏ ကိုယ်ရေးအချက်အလက်များ (စဉ် က။ ခ။ ဂ။ ဃ။ တို့အနက်မှ)

ဃ။

ဤအခွန်ထမ်းအတွက် ပထမဆုံးအထူးကုန်စည်ခွန်ကြေညာချက် တင်သွင်းခြင်းဖြစ်လျှင် “ပြည်တွင်းအခွန်များဦးစီးဌာနထံသို့ တင်သွင်းသည့် ကနဦးကြေညာချက်” အကွက်ကို အမှတ်ဖြစ်ပါ။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ယခင်တင်သွင်းထားသည့် သုံးလပတ်ကြေညာချက်ကို ပြင်ဆင်တင်သွင်းခြင်းဖြစ်ပါက “သုံးလပတ်ကာလအတွက်ကြေညာချက်ကို ပြင်ဆင်သည့်ကြေညာချက်” အကွက်တွင်အမှတ်ဖြစ်ပြီး ယင်းပြင်ဆင်သည့် သုံးလပတ်ကာလကိုလည်း သက်ဆိုင်ရာအကွက်တွင် အမှတ်ဖြစ်၍ ဖော်ပြပါ။ ဤအခွန်ကြေညာချက်သည် ယခုဖော်ပြထားသည့်အခွန်ထမ်းအတွက် နောက်ဆုံးတင်သွင်းခြင်းဖြစ်ပါက (ဆိုလိုသည်မှာ အခွန်ထမ်း သည် လုပ်ငန်းဖျက်သိမ်းသည့်အတွက်ဆက်လက်တည်ရှိတော့မည် မဟုတ်သည့်အတွက်) “ပြည်တွင်းအခွန်များဦးစီးဌာနထံသို့ တင်သွင်း သည့်အပြီးသတ်ကြေညာချက်” ဆိုသည့်အကွက်ကို အမှတ်ဖြစ်ပါ။ ယခင်ကြေညာချက်တင်သွင်းပြီးနောက် လိပ်စာ အပြောင်းအလဲ ဖြစ်ပါက “လိပ်စာပြောင်းခြင်း” ဆိုသည့်အကွက်ကို အမှတ်ဖြစ်ပါ။

အပိုင်း (က) ၊ ဒေါင်လိုက်ကွက် (က)

ထုတ်လုပ်သောကုန်စည်အရေအတွက် သို့မဟုတ် အရောင်းပမာဏကိုသက်ဆိုင်သည့်အားလျော်စွာ ဖြည့်စွက်ပါ။ အလျားကွက် ၁ - ၄၊ ၇၊ ၁၁ - ၂၅ နှင့် ၂၈ - ၄၂ တွင် ထုတ်လုပ် သို့မဟုတ် ရောင်းချသည့်အရေအတွက်ကို အသုံးပြုပါ။ အလျားကွက် ၅ - ၆၊ ၈ - ၁၀၊ ၂၆ - ၂၇ နှင့် ၄၃ - ၅၂ တို့အတွက် အရောင်းပမာဏကို အသုံးပြုပါ။

အလျားကွက်	ဒေါင်လိုက်အကွက် (က) တွင်ဖော်ပြချက်
၁။ (က) စီးကရက်အမျိုးမျိုး	စီးကရက်လိပ်အရေအတွက်
၂။ (ခ) စီးကရက်အမျိုးမျိုး	စီးကရက်လိပ်အရေအတွက်
၃။ (ဂ) စီးကရက်အမျိုးမျိုး	စီးကရက်လိပ်အရေအတွက်
၄။ (ဃ) စီးကရက်အမျိုးမျိုး	စီးကရက်လိပ်အရေအတွက်
၅။ ဆေးရွက်ကြီး	ဆေးရွက်ကြီးတန်ဖိုး
၆။ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး။	ဆေးရွက်ကြီးတန်ဖိုး
၇။ ဆေးပေါ့လိပ်	ဆေးပေါ့လိပ်အရေအတွက်
၈။ ဆေးပြင်းလိပ်	ဆေးပြင်းလိပ်တန်ဖိုး
၉။ ဆေးတံသောက်ဆေးများ	ဆေးတံသောက်ဆေးတန်ဖိုး
၁၀။ ကွမ်းစားဆေးအမျိုးမျိုး	ကွမ်းစားဆေးအမျိုးမျိုးတန်ဖိုး
၁၁။ (က) အရက်အမျိုးမျိုး	လီတာပမာဏ
၁၂။ (ခ) အရက်အမျိုးမျိုး	လီတာပမာဏ
၁၃။ (ဂ) အရက်အမျိုးမျိုး	လီတာပမာဏ
၁၄။ (ဃ) အရက်အမျိုးမျိုး	လီတာပမာဏ
၁၅။ (င) အရက်အမျိုးမျိုး	လီတာပမာဏ
၁၆။ (စ) အရက်အမျိုးမျိုး	လီတာပမာဏ
၁၇။ (ဆ) အရက်အမျိုးမျိုး	လီတာပမာဏ
၁၈။ (ဇ) အရက်အမျိုးမျိုး	လီတာပမာဏ
၁၉။ (ဈ) အရက်အမျိုးမျိုး	လီတာပမာဏ
၂၀။ (ည) အရက်အမျိုးမျိုး	လီတာပမာဏ
၂၁။ (ဋ) အရက်အမျိုးမျိုး	လီတာပမာဏ
၂၂။ (ဌ) အရက်အမျိုးမျိုး	လီတာပမာဏ
၂၃။ (ဍ) အရက်အမျိုးမျိုး	လီတာပမာဏ
၂၄။ (ဎ) အရက်အမျိုးမျိုး	လီတာပမာဏ
၂၅။ (ဏ) အရက်အမျိုးမျိုး	လီတာပမာဏ
၂၆။ (တ) အရက်အမျိုးမျိုး	တစ်လီတာတန်ဖိုး
၂၇။ ဘီယာအမျိုးမျိုး	ဘီယာတန်ဖိုး
၂၈။ (က) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၂၉။ (ခ) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၃၀။ (ဂ) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၃၁။ (ဃ) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၃၂။ (င) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၃၃။ (စ) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၃၄။ (ဆ) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၃၅။ (ဇ) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၃၆။ (ဈ) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၃၇။ (ည) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၃၈။ (ဋ) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၃၉။ (ဌ) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၄၀။ (ဍ) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၄၁။ (ဎ) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၄၂။ (ဏ) ဝိုင်အမျိုးမျိုး	လီတာပမာဏ
၄၃။ (တ) ဝိုင်အမျိုးမျိုး	တစ်လီတာတန်ဖိုး
၄၄။ သစ်လုံး၊သစ်ခွဲသားများ။	သစ်တန်ဖိုး
၄၅။ ကျောက်စိမ်းအရိုင်းထည်များ။	ကျောက်စိမ်းအရိုင်းထည်တန်ဖိုး
၄၆။ စိန်နှင့်မြေမှအပ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာအရိုင်းထည်များ။	ကျောက်မျက်ရတနာအရိုင်းထည်တန်ဖိုး
၄၇။ စိန်နှင့်မြေမှအပ ကျောက်စိမ်း၊ပတ္တမြား၊နီလာနှင့်အခြားအဖိုးတန်ကျောက်မျက်ရတနာအချောထည်များ၊ စိန်နှင့်မြေမှအပလက်ဝတ်ရတနာတွင်စွဲကပ်ထားသည့်ကျောက်စိမ်း၊ ပတ္တမြား၊နီလာနှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာအချောထည်များ။	ကျောက်မျက်ရတနာအချောထည်တန်ဖိုး
၄၈။ (က) Double Cab 4 Door Pickup မှအပ ၁၅၀၁ CC မှ ၂၀၀၀ CC အထိဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့်ဝက်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများ။	ကားတန်ဖိုး
၄၉။ (ခ) Double Cab 4 Door Pickup မှအပ ၂၀၀၁ CC မှ ၄၀၀၀ CC အထိဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့်ဝက်ဂွန် (Estate Wagon)ကားများ၊ကူပေး (Coupe) ကားများ။	ကားတန်ဖိုး
၅၀။ (ဂ) Double Cab 4 Door Pickup မှအပ ၄၀၀၁ CC နှင့် အထက်ဗင်ကားများ၊ဆလွန်း၊ဆီဒင်နှင့် ဝက်ဂွန် (Estate Wagon)ကားများ၊ကူပေး (Coupe) ကားများ။	ကားတန်ဖိုး
၅၁။ ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂျက်လေယာဉ်ဆီ။	ဆီတန်ဖိုး
၅၂။ သဘာဝဓာတ်ငွေ့။	သဘာဝဓာတ်ငွေ့တန်ဖိုး

အပိုင်း (ခ)၊ ဒေါင်လိုက်ကွက် (က)

ပြည်ပသို့တင်ပို့သည့် ကုန်ပစ္စည်းတန်ဖိုးကို ဖြည့်သွင်းပါ။

အလျားကွက်	ဒေါင်လိုက်အကွက် (က) တွင်ဖော်ပြချက်
၁။ သဘာဝဓာတ်ငွေ့ (ပြည်ပပို့ကုန်)	တင်ပို့သည့်သဘာဝဓာတ်ငွေ့တန်ဖိုး
၂။ သစ်လုံး၊သစ်ခွံသားများ (ပြည်ပပို့ကုန်)	တင်ပို့သည့်သစ်လုံး၊သစ်ခွံသားတန်ဖိုး
၃။ ကျောက်စိမ်းအရိုင်းထည်များ (ပြည်ပပို့ကုန်)	တင်ပို့သည့် ကျောက်စိမ်းအရိုင်းထည်တန်ဖိုး
၄။ စိန်နှင့်မြေမှအပ ပတ္တမြား၊နီလာနှင့်အခြားအဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များ (ပြည်ပပို့ကုန်)	တင်ပို့သည့် စိန်နှင့်မြေမှအပ ပတ္တမြား၊နီလာနှင့်အခြားအဖိုးတန်ကျောက်မျက်ရတနာအရိုင်းထည်တန်ဖိုး
၅။ စိန်နှင့်မြေမှအပ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာနှင့် အခြားအဖိုးတန်ကျောက်မျက်ရတနာအချောထည်များ၊ စိန်နှင့်မြေမှအပ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များ (ပြည်ပပို့ကုန်)	တင်ပို့သည့်စိန်နှင့်မြေမှအပ ပတ္တမြား၊နီလာနှင့်အခြားအဖိုးတန် ကျောက်မျက်ရတနာအချောထည်များ၊ စိန်နှင့်မြေမှအပ လက်ဝတ်ရတနာတွင် စွဲကပ်ထားသည့် ကျောက်စိမ်း၊ပတ္တမြား၊နီလာနှင့်အခြားအဖိုးတန်ကျောက်မျက်ရတနာ အချော ထည်များတန်ဖိုး
၆။ အခြားပြည်ပပို့အထူးကုန်စည်များ	တင်ပို့သည့်အထူးကုန်စည်တန်ဖိုး

အပိုင်း (ဂ)၊ အလျားကွက် (၃)။

ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် အခြားအထူးကုန်စည်ထုတ်လုပ်သူများထံမှဝယ်ယူခြင်းပြုလုပ်သည့် သုံးလပတ်အတွက် ခုနှစ်မည့် အထူးကုန်စည်ခွန်။ ဤအလျားကွက်တွင်အောက်ပါတို့ကိုသာဖြည့်သွင်းပါ-

- ပြည်တွင်းသို့တင်သွင်းစဉ်က သို့မဟုတ် အခြားအထူးကုန်စည်ထုတ်လုပ်သူထံ ကိုယ်တိုင်ဝယ်ယူစဉ်က ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်၊
- ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁ (ခ) တွင်ဖော်ပြထားသော အထူးကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့စဉ်ပေးဆောင်ခဲ့ရသည့် အထူးကုန်စည်ခွန်။

သုံးလပတ်ကြိမ်တင်သွင်းမည့် အထူးကုန်စည်ခွန်ကြေညာလွှာတင်သွင်းသည့်အခါ ပုံစံ ပတခ(အထခ)-၂၀၂၁နှင့် ၂၂တို့၏မိတ္တူကို ပူးတွဲတင်ပြရမည်။

မှတ်ချက်။အထူးကုန်စည်များရောင်းချသည့်အတွက်ကျသင့်သည့်အခွန်ကို လူကြီးမင်း၏လုပ်ငန်းမှမရွေးမပြောင်းနိုင်သော သို့မဟုတ် ငွေလုံးငွေရင်းပစ္စည်းများ (Fixed or Capital Assets) အတွက် ပေးဆောင်ခဲ့ရ သည့် အထူးကုန်စည်ခွန်နှင့်ခုနှစ်မည့်မရပါ။

အကယ်၍အထူးကုန်စည်များတင်သွင်းသည့်အပေါ်ကျသင့်သည့် အထူးကုန်စည်ခွန် သို့မဟုတ် မြန်မာပြည်အတွင်း၌ အခြား အထူးကုန်စည်ထုတ်လုပ်ရန်အတွက်ဝယ်ယူသော အထူးကုန်စည်ခွန် (input tax) သည် အထူးကုန်စည်ရောင်းချခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းအတွက် ပေးချေရမည့်အထူးကုန်စည်ခွန် (output tax) ထက်များနေပါက ပိုလျှံနေသည့်ပမာဏ (excess input tax) ကို အထူးကုန်စည်ခွန် ကျသင့်သည့် ယင်းဘဏ္ဍာနှစ်အတွက်ဝင်ငွေခွန်တွက်ချက်ရာတွင် စီးပွားရေးလုပ်ငန်းအသုံးစရိတ်အဖြစ် သတ်မှတ်ခွင့်ပြုမည်ဖြစ်သည်။

လူကြီးမင်း၏ အထူးကုန်စည်များအတွက်အခွန်ခန့်မှန်းပေးဆောင်ရာတွင် မြန်မာနိုင်ငံအတွင်းရောင်းချသည့်အထူးကုန်စည်များ သို့မဟုတ် သုံးလပတ်အတွင်းပြည်ပသို့တင်ပို့သည့်ပို့ကုန်အတွက် အခွန်ကျထိုက်သည့် အထူးကုန်စည်များအတွက်သာ ခွင့်ပြုထားပါသည်။ လူကြီးမင်း၏ အထူးကုန်စည်စာရင်းတွင်ရောင်းချခြင်းမရှိသေးဘဲကျန်ရှိနေသေးသည့် အထူးကုန်စည်များအတွက် အထူးကုန်စည် ရယူဖြည့်သွင်းရာတွင်ကျသင့်သည့် အထူးကုန်စည်ခွန်ပမာဏကို အထူးကုန်စည်များရောင်းချချိန် သို့မဟုတ် ပြည်ပသို့တင်ပို့ချိန်တွင် ကျသင့်မည့် အထူးကုန်စည်ခွန်တွင် ဆက်လက်သယ်ဆောင် ခုနှစ်နိုင်ပါသည်။

အထက်ဖော်ပြပါခန့်မှန်းခြင်းလုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် လိုက်နာရန်အခက်အခဲရှိနေသည့် အခွန်ထမ်းများအနေနှင့်အခြားခုနှစ်သည့် နည်းလမ်းတစ်ခုကို အသုံးပြုလိုကြောင်း ညွှန်ကြားရေးမှူးချုပ်ထံသို့ လျှောက်ထားနိုင်ပါသည်။ အကြံပြုထားသည့် ယင်းအခြား နည်းလမ်းအား ပြည်တွင်းအခွန်များဦးစီးဌာနမှနေ၍ သုံးသပ်ကြည့်ရှုမည်ဖြစ်သည်။ ပြည်တွင်းအခွန်များဦးစီးဌာနက သုံးသပ်ကြည့်ရှု ပြီးသည့်အခါ ယင်းအကြံပြုချက်အားအတည်ပြုမည် သို့မဟုတ် သတ်မှတ်ထားသည့်အခြားနည်းလမ်းများကိုအသုံးပြုရန် အတည်ပြု ပါမည်။

ဆောင်ရွက်ခယူ၍ ကြေညာလွှာဖြည့်သွင်းသူ၏ကတိဝန်ခံချက်

ဤကြေညာလွှာမတင်သွင်းမီ စာမျက်နှာ ၄ ၌ ဆောင်ရွက်ခယူ၍ ကြေညာလွှာဖြည့်သွင်းသူ (ဥပမာ။ သင်၏စာရင်းကိုင် သို့မဟုတ် စာရင်းစစ်ဆေးသူ)အား ဝန်ခံကတိပြုလက်မှတ်ရေးထိုးစေရမည်။အကယ်၍ သင်၏ဝန်ထမ်းမှဆောင်ရွက်ပါက ဤအပိုင်းတွင် လက်မှတ်ရေးထိုးရန် မလိုအပ်ပါ။

မှတ်ချက်။ စာရွက်စာတမ်းလိမ်ညာတင်သွင်းခြင်းသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်သည်။

အခွန်ထမ်း (သို့) ကိုယ်စားလှယ်၏ ကတိဝန်ခံချက်

ဤကြေညာလွှာကိုမတင်သွင်းမီ စာမျက်နှာ ၄ တွင် လက်မှတ်ထိုးထားကြောင်း သေချာစစ်ပါ။

- ပုဂ္ဂိုလ်တစ်ဦးတည်းဖြစ်ပါက ထိုပုဂ္ဂိုလ်က လက်မှတ်ရေးထိုးရမည်။
- သမဝါယမအသင်းအဖွဲ့ဖြစ်ပါက ဥက္ကဋ္ဌ (သို့) အတွင်းရေးမှူးက လက်မှတ်ရေးထိုးရမည်။
- ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ ကိုယ်စားလှယ်၊ အတွင်းရေးမှူး၊ အထွေထွေမန်နေဂျာ (သို့) မန်နေဂျာက လက်မှတ်ရေးထိုးရမည်။
- အစိုးရအဖွဲ့အစည်းဖြစ်ပါက၊ စီမံရေးရာ(သို့) ငွေစာရင်းဌာန၏ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဦးက လက်မှတ်ရေးထိုးရမည်။

မှတ်ချက်။ စာရွက်စာတမ်းလိမ်ညာတင်သွင်းခြင်းသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၇ ကို ချိုးဖောက်ခြင်းဖြစ်သည်။